

通,和风吹拂: ~ ကဲလား 气窗 / ~ ခဲ့ 乘凉 / ~ ခေါ်ခြင်း 通风,换气 / ~ ထဲး 通风门 / ~ ပေါက် 通风窗,通风口  
 လေသာခုံ: နား <lei dha gan:> 通风好的房间  
 လေသာဆောင်: နား <lei dha zaun> 皇宫中的凉亭  
 လေသာတောင်: နား <lei dha daun> 【动】翅膀尖端附近的羽毛  
 လေသာပြတ်င်း: နား <lei dha b-din:> 窗户  
 လေသူရဲ့ နား <lei dh- ye:> 飞行员  
 လေသူရဲ့ကောင်း: နား <lei dh- ye: gaun:> 飞行员  
 လေသေနတ် နား <lei dh-nat> 汽枪  
 လေသံး နား <lei dhan'> 隐隐约约的声音  
 လေသံး နား <lei dhan> ①风声(刮风声) ②(说话)小声,细声, နှစ်ကိုယ်ကြား ~ နှင့်ပြောခဲ့။ 小声地说。③口气,口吻,语气,腔调: ယူ ~ ကိုအကဲတ်ရတာခက်တယ်။ 他的口气难以捉摸。④话语,说话声: သူ့နဲ့မျိုးဝိုင်သတိ ~ တောင် တိမ်းဘော်မရကြား။ 好象跟他们不相关似的一声也不吭。  
 လေသံးပေး ကာ <lei dhan pei:> = လေသံပို့  
 လေသံးပို့ ကာ <lei dhan pyit> 吹风儿,扬言,声称  
 လေသက် ကာ <lei thet> = လေစောင်  
 လေသက်ပို့သက် နား <lei dhet mo: dhet> 暴风骤雨  
 လေသောက်တဲ့း: နား <lei thaut d-ga:> 通风门  
 လေသောက်ပြတ်င်း: နား <lei thaut b-din: / lei thaut by-din:> 通风窗  
 လေသိုက် နား <lei dhait> 【植】寄生于大树上的一种蔓生植物,一种 ပေါင်းပင်,可入药  
 လေသင် ကာ <lei thin'> ①顺风: ~ ထဲအတွက်ကြောင်ကျော်၏ ထိုလျော်မြန်သည်။ 因为顺风我们的船(走得)很快。②说话投机  
 လေသင်းဦး: နား <lei thin don:> ①暴风,狂风 ②【医】风瘫  
 လေသင်းဦးဖြတ် ကာ <lei thin doh: phyat> 【医】中风,瘫痪  
 လေသင်းဦးမီ ကာ <lei thin don: mi:> = လေသင်းဦးဖြတ်  
 လေသင်းဦး နား <lei thin: baw:> (罕)飞船  
 လေသဲတ် ကာ <lei thout> 刮风  
 လေသဲတ်ဖူး: နား <lei thout phyu:> 风吹拂  
 လေသုံး နား <lei dhan'> 新鲜空气  
 လေသုံး နား <lei than> ①风刮得很厉害 ②能言善辩,能说会道 ③爱吹牛  
 လေသံလူဗျား နား <lei that sho> (缅医)胸闷,(呼吸困难)憋气  
 လေသီး I နား <lei dhein:> 语气: လေသူ ~ 语调 II ကာ <lei thein:> 刮风  
 လေသူး ကာ <lei thwei:> 吹拂  
 လေသူး ကာ <lei thwin:> 打气: ~ ပုံစံ 打气筒  
 လေသုံး I နား <lei dhun> (古)窗户 II ကာ <lei thun> 起

## 微风

လေသုန်တဲ့း နား <lei dhun d-ga:> 窗户  
 လေသုန်နှင်း နား <lei dhun nan:> 宫殿的大窗户  
 လေသုပေါက် နား <lei dhun baut> 窗户,通风口  
 လေသုပြုတ်င်း: နား <lei dhun by-din:> 窗户  
 လေဟာရှိနှင့် နား <lei ha ne> 【物】真空,空间,空隙: ~ လုံးဝ ဖျော်သည့်ကောင်းဆုံးသောကုန်ကရိုက်ရရှိပေးလည်။ 可以获得完全没有空隙的优质混凝土。  
 လေဟာပြင် နား <l-ha byin> 露天,开阔地: ~ ၁၁၃၇ 露天舞台 / ~ ၈၅၇ 露天市场 / ~ ၁၁၄၇ 露天剧场 / ~ ယာဉ် 宇宙飞船 / ~ ယွားယာဉ် 宇宙飞船  
 လေဟုံး နား <lei hon> 风势  
 လေဟုံးပိုး ကာ <lei hon si:> 翱翔,在空中飘游: ဤကုမ္ပား ~ နေဂျာသည်။ 鸟群在空中翱翔。  
 လေအေး: နား <lei ei:> ①冷风, ~ ရုတ် 送冷风扇 / ~ အင်ဂျင် 冷却机 / ~ ဗျာ 寒流 / ~ ၁၀၂ 空气调节器  
 ②心平气和的话  
 လေအေးအေး: ကာ <le ei: ei:> 心平气和地: ~ နှင့်ပြု လိုက်၏ 心平气和地说。  
 လေအိုး: နား <lei o:> 话匣子,吹牛者  
 လေအေးး နား <lei on:> 充气枕头  
 လေအောက် နား <lei aut> 下风头  
 လေအောင်း ကာ <lei aun':> 胃发胀  
 လေအိုတ် နား <lei eit> ①(动、植物的)气囊;(生物)肺泡  
 ②空中陷井,气潭  
 လေအော် ကာ <lei an> ①干呕 ②漏气,跑气  
 လေအောင်ပေါက် နား <lei an baut> 通气孔  
 လေအိုင်ပျုံး နား <lei ein byan> (载人)气球 ②飞机  
 လော့ နား <lei u':> 未受精的蛋,不能孵化的蛋  
 လေး I နား <lei :> ①弓,弩,弹弓 ②四 ③倍数,比值 ④ [英 leaf] (汽车等的)片弹簧 II နား <lei:> ①重: သဲ သည်သစ်သားထက် ~ သည်။ 铁比木头重。②(任务)重, (罪过等)大: ထာစ် ~ သည်။ 负担重。/ အပြို့ ~ သည်။ 罪孽大。③味浓;味咸: ဒိုပုံးသီးအရသာ ~ ထဲတဲ့။ 这苹果很有味儿。/ အခါး ~ ထဲတဲ့။ 很甜。/ ဟင်းအတန်ထွေ ~ သွားသည်။ 这菜咸了一点儿。④迟缓: အသွားအလာအပြုံးမှု ~ ထဲတဲ့။ 行动迟缓。/ ဥာဏ် ~ သည်။ 思维迟钝。⑤不舒服,不适: ခေါင်း ~ သည်။ 脑袋发沉不舒服。/ ပို့ ~ သည်။ 心情沉重。⑥小(用于名词、副词后表示小或小而可爱的): ကောင် ~ 小鬼,小伙子 / ပန်းပွင့် ~ 小花 / သမီး ~ 小女儿 III ကာ <lei:> 尊敬,尊重,重视: လူမှု ~ ခွေးမာ၍ 不受人尊重 / ဟောင်လွှန်းသော်လူမှု ~ (成)狂吠的犬无人怕 IV ဗာ <lei:> ①(诗)用于句尾表示嘱托或感叹: မြတ်ပို့လွှာဆိုင်ပြုတော့တယ် ~